

Nønt Vrá we Vjú


ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုး





Nemàn tiqpè nvng híza we tiqpè tvrà ram vhome.

မျက်မမြင်တဲ့ မောင်မောင်နဲ့ ခြေထောက်နာနေတဲ့ ဇော်ဇော်တို့
တစ်ရက် လမ်းဆုံမှာ တွေ့ကြတယ်။




**Nemànpèí hízapè s̀̀ng
baqò nø
zìróng s̀̀ng tiqdø die.**

မောင်မောင်ကမျက်မမြင်ပေမယ့် ဇော်ဇော်ကိုထမ်းပြီး
သူ့လမ်းညွှန်တဲ့အတိုင်း ဆေးရုံကို အတူသွားကြတယ်။



**Angni lvngà nò tvrà shvvnng
shóngtòng
lvngpvng nārshìe.**

သုတို့နှစ်ယောက်ဟာ လမ်းဘေးက
သစ်ပင်ရိပ်အောက်မှာ နားနေကြတယ်။




**Shǒngtǒng mvd̀m ca
gǒngshaq rvt
hízapè ngángshì nǝ yà:ngòe.
“Wé...cad̀ng tiqlòng..” wae.**

သစ်ပင်ပေါ်မှာ ငှက်အော်သံကြားလို့ ဇော်ဇော်က
အပေါ်ကိုမော့ကြည့်လိုက်တယ်။
“ဟော့ . . . ငှက်သိုက်တစ်ခုပါလား” လို့ပြောတယ်။



Nemàn pè nø híza pèi dvtúò døshóngtòng mvdùm rvlèngá:mì.

မောင်မောင်က ဇော်ဇော်ပြောတဲ့အတိုင်း
သစ်ပင်ပေါ်ကိုတက်သွားတယ်။



Nemànpèí cadv̀ng mvnuqò ni anglòm tiqchv̀ng zòm b'òà.

မောင်မောင်က ငှက်သိုက်ကို နှိုက်လိုက်တဲ့အခါ
ဥတစ်လုံးကိုကိုင်မိတယ်။



**Nemànpèí lùá:tnà we
ànglòm nò vpó we
lóngshíng tiqchvng í dá:rì.**

မောင်မောင်ယူလာတဲ့ ဥလေးဟာ
အဖိုးတန်ပစ္စည်းမြားလုံး ဖြစ်နေတယ်။



Angní lvngà nø lóngshíngchèng na:mò nø zì císhè.

သုတို့နှစ်ယောက်ဟာ အဲဒီပတ္တမြားလုံးကို
ရောင်းပြီး ဆေးကုကြတယ်။



Nemànpè gø nē yvngshì bõì, Híza pè gø baná:mì.

မောင်မောင်က မျက်စိပြန်မြင်သွားပြီး
ဇော်ဇော်လည်း ခြေထောက်ပြန်ကောင်းသွားတယ်။



Angní lvngà nø gvzà dvbù sorí tiqdø lo râi.

သုတို့နှစ်ယောက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့
အတူတူပြန်လာကြတယ်။



Jo



ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

